



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

စာအမှတ်၊ မဗဘ/နပတ(စာရင်း)(၃၈၈/၂၀၂၁)
ရက်စွဲ ၊ ၂၀၂၁ ခုနှစ် ၊ ဧပြီလ ၂၇ ရက်

သို့

ဘဏ်များအားလုံး

အကြောင်းအရာ။ **CBM-NET System အသုံးပြုခြင်းကိစ္စ**

၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ဘဏ်များအကြား ဆောင်ရွက်လျက်ရှိသည့် CBM-NET System အသုံးပြု၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဘဏ်များသို့ နေ့စဉ်ငွေသွင်း/ငွေထုတ် ဆိုင်ရာ ကိစ္စရပ်များ ၊ Cheque/PO ဖြင့် စာရင်းရှင်းလင်းခြင်းကိစ္စရပ်များကိုလည်း အချိန်နှင့် တပြေးညီ လက်ခံဆောင်ရွက်ပေးလျက်ရှိပါသည်။

၂။ Cheque/PO နှင့် CBM-NET များဖြင့် စာရင်းလွှဲပြောင်းခြင်းကို တွင်ကျယ်စွာ စာရင်းရှင်းလင်းမှုဆောင်ရွက်နိုင်ပါက ငွေပေးချေမှုဆောင်ရွက်ရာတွင် ငွေသားအသုံးပြုဆောင်ရွက်ခြင်း လျော့ကျစေမည်ဖြစ်ပါသည်။ ဤကိစ္စရပ်သည် မိမိဘဏ်၏ပုံရိပ်ကို ထိခိုက်နိုင်သဖြင့် ဘဏ်များအနေဖြင့် ဘဏ်ဝန်ဆောင်မှုများကို ပုံမှန်အတိုင်းဝန်ဆောင်မှုပေးနိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ပါသည်။

၃။ သို့ဖြစ်ပါ၍ ဘဏ်များအနေဖြင့် Customer များအား ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ပေးရာတွင် CBM-NET System ကို အသုံးပြု၍ ငွေသွင်း/ငွေထုတ် ၊ ငွေလွှဲလုပ်ငန်းများ ၊ Cheque/PO ဖြင့် စာရင်းရှင်းလင်းခြင်းလုပ်ငန်းများကို လက်ခံဆောင်ရွက်မည့်ဘဏ်ခွဲများကို အများပြည်သူသို့ မိမိတို့၏ Website နှင့် အခြားသင့်လျော်ရာ နည်းလမ်းများဖြင့် အသိပေးဆောင်ရွက်ပေးပါရန်နှင့် အများပြည်သူ (Individual) နှင့် ကုမ္ပဏီအဖွဲ့အစည်းများအား သီးခြား Service Counter ဖွင့်၍ အားထုတ်ကြိုးပမ်း ဆောင်ရွက်ပေးပါရန် ထပ်မံနှိုးဆော် အကြောင်းကြားပါသည်။

၄။ ဘဏ်များအနေဖြင့် ဗဟိုဘဏ်၏ ညွှန်ကြားမှုအတိုင်း Customer များသို့ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ အပြည့်အဝပေးသည်ကို စိစစ်တွေ့ရှိရပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ စီမံခန့်ခွဲရေးဆိုင်ရာနည်းလမ်းဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထို့ပြင် Account Transferဆောင်ရွက်ပေးမှုနှင့် Cheque/PO စာရင်းရှင်းလင်းမှု အခြေအနေများအား မြန်မာနိုင်ငံတော်

ဗဟိုဘဏ်ရှိ Transaction Record နှင့်ကိုက်ညီနိုင်ရန်အတွက် ဖုန်း-၀၁-၈၆၀၅၀၉၃ နှင့် [email-cbmnet.ft@gmail.com](mailto:cbmnet.ft@gmail.com) တို့သို့ ပူးတွဲပါဇယားတွင် ဖြည့်စွက်၍ နေ့စဉ် ညနေ (၄:၀၀) နာရီ အရောက်ပေးပို့ပါရန် အကြောင်းကြားပါသည်။

(ပုံ)xxxxxxxxxxxxx

ဒုတိယဥက္ကဋ္ဌ (ကိုယ်စား)

(ခိုင်ရွှေဝါ ၊ ညွှန်ကြားရေးမှူးချုပ်)

မိတ္တူကို

ရုံးလက်ခံ/မျှောစာတွဲ

() ရက်နေ့ရို၊ -----ဘဏ်၏ မိမိ Customer အတွက် နေ့စဉ်လုပ်ငန်း ဆောင်ရွက်မှုအခြေအနေ

| စဉ် | BBT | | CCT | | ACH | | | | CTS(Cheque/PO) | | MCH(Cheque/PO) | |
|-----|-------|--------|-------|--------|--------|--|------|--|----------------|--------|----------------|--------|
| | Tran: | Amount | Tran: | Amount | Faster | | Bulk | | Volume | Amount | Volume | Amount |
| | | | | | | | | | | | | |

တာဝန်ခံအရာရှိ
 လက်မှတ် -
 အမည် -
 ရာထူး -
 ဌာန -